

ရဟတ် နှိ <y- hat> 螺旋桨, 风车, 纺车  
 ရဟတ်ချား နှိ <y- hat khya:> 绕线车, 纺车  
 ရဟတ်ခွက် နှိ <y- hat khwet> 水轮机的转轮  
 ရဟတ်စကြာ နှိ <y- hat set kya> ①风车, 空转轮, 螺旋桨  
 ②游乐用轮转椅③天神用的一种武器  
 ရဟတ်စက် နှိ <y- hat set> 风车, 空转轮; 涡轮机; ရေတင်  
 ~ 提水风车  
 ရဟတ်ပျံ နှိ <y- hat pyan> ①飞车 ②天神用的一种武器  
 ရဟတ်ယာဉ် နှိ <y- hat yin> 直升飞机  
 ရဟတ်ရွက် နှိ <y- hat ywet> 【机】叶片  
 ရဟတ်လေယာဉ်ပျံ နှိ <y- hat lei yin byan> 直升飞机  
 ရဟတ်ဝိုင်း နှိ <y- hat wain:> = ရဟတ်  
 ရဟတ်သွား နှိ <y- hat thwa:> (汽轮机的)叶片  
 ရဟန်း နှိ <y- han:> 僧人  
 ရဟန်းကိစ္စ နှိ <y- han: keit sa'> = ရဟန်းကျင့်ဝတ်  
 ရဟန်းကိစ္စပြီး ကါ <y- han: keit sa' pyi:> 僧人修行达到最  
 境界  
 ရဟန်းကျင့်ဝတ် နှိ <y- han: kyin' wut> 僧人戒律  
 ရဟန်းကြီးကြိုက် နှိ <y- han: gyi: gyait> 甜棕汁酒  
 ရဟန်းကြောင် နှိ <y- han: gyaun> 假僧; 犯戒的僧人  
 ရဟန်းခံ ကါ <y- han: khan> 当和尚, 出家  
 ရဟန္တာ နှိ <y- han: da> 罗汉, 尊者  
 ရဟန်းတူ နှိ <y- han: du'> 假僧侣  
 ရဟန်းတက် ကါ <y- han: tet> 从小沙弥晋升为大和尚  
 ရဟန်းဒကာ နှိ <y- han: d-ga> 为某人剃度而出钱的主  
 ရဟန်းဒကာမ နှိ <y- han: d-g-ma'> 为某人剃度而出钱  
 的女施主  
 ရဟန်းပြု ကါ <y-han: pyu'> = ရဟန်းခံ  
 ရဟန်းဘောင် နှိ <y-han: baun> 僧侣界; ~ ဝင်သွားပြီ။ 出  
 家为僧了。  
 ရဟန်းမ နှိ <y-han: ma'> 比丘尼  
 ရဟန်းမင်းကြီး နှိ <y-han: min: gyi:> 罗马教皇; ပုတ် ~  
 罗马教皇  
 ရဟန်းမိန်းမ နှိ <y- han: mein: ma'> 尼姑, 比丘尼  
 ရဟန်းယောက်ျား နှိ <y-han: yaut kya:> 僧侣, 罗汉  
 ရဟန်းယောင် နှိ <y- han: yaun> 假僧侣  
 ရဟန်းရှင်လူ နှိ <y- han: shin lu> 僧俗  
 ရဟန်းလူထွက် နှိ <y-han: lu dwet> = ဘုန်းကြီးလူထွက်  
 ရဟန်းလောင်း နှိ <y-han: laun:> 将出家为僧者  
 ရဟန်းလျာ နှိ <y-han: lya> = ရဟန်းလောင်း  
 ရဟန်းဝါ နှိ <y-han: wa> 僧腊  
 ရဟန်းဝတ် I ကါ <y-han: wut> 出家为僧 II နှိ <y-han:  
 wut> 僧人  
 ရဟန်းသီလ နှိ <y- han: thi la'> 【佛】僧侣戒规

ရဟန်းသံသာ နှိ <y-han: than ga> ① = ရဟန်း ②四人以上  
 的僧人  
 ရဟန်းသင်္ဘော နှိ <y-han: than ga> = ရဟန်းသံသာ  
 ရဟန်းအမ နှိ <y- han: a-ma'> = ရဟန်းဒကာမ  
 ရအောင် ဝါ <ya' aun> ①用于句尾, 表示约别人一起干:  
 ဘူတာရုံကိုသွား ~ ။ 我们一块去火车站吧! ②(用于句子  
 中间)为了……: ခင်ဗျားနဲ့တိုင်ပင် ~ သူလာလိမ့်မယ်။ 为了同  
 你商量, 他会来的。  
 ရာ I နှိ <ya> ①一百, 百位②痕迹: လက် ~ ရြေ ~ များ  
 ကိုမပျောက်ပျက်စေနဲ့။ 别把手迹和足迹弄没了! II ကါ <ya>  
 适合, 匹配, 配得上, 般配: ငါ့သမီးနဲ့တန်သလား။ ~ သလား။  
 你和我女儿相配吗? III သါ <ya> ①连接两个分句用:  
 လက်ခုပ်ပြတဲာပေးကြာ ~ ခန်းမဆောင်တခုလုံးသိမ့်သိမ့်တုန်သွားပေ  
 သည်။ 雷鸣般掌声响彻大厅。 / သားတယောက်ဖွားမြင် ~  
 ငစေ့လူအမည်ပေး၏။ 生了个儿子, 取名叫“鄂魁”。②在…  
 过程中, 在…的时候: ကျွန်တော်တို့စကားပြောနေကြ ~ သူ  
 လာသဖြင့်စကားဝိုင်းပျက်သွားသည်။ 我们正在谈着话, 他来  
 了, 谈话就中断了。 IV ဝါ <ya> 相当于汉语结构助词  
 “的”: အချင်းဖြစ်ပွား ~ အရပ်။ 发生事件的地点 / လူများ  
 ~ သို့ပြေးသွားသည်။ 奔向人多的地方。 / မိမိနှစ်သက် ~ ကို  
 ရွေးကြ၏။ 挑选自己心爱的东西。 V ကထာ <ya> 该,  
 应当, 应该: ကျွန်တော်သည်ကောင်းစွာသင် ~ ။ 我应好好  
 地学。 / အမှားကျူးလွန်မိသူများကိုစိတ်ရှည်လက်ရှည်ကူညီ ~ ။  
 对犯错误的同志应该给予耐心帮助。 VI အါ <ya> ①  
 (表示亲切的呼语)……呀: ကိုယ့်လူ ~ ။ လုပ်မနေပါနဲ့။ 老  
 兄呀, 别那样! ②赶象时的吆喝声  
 ရာကိန်း နှိ <ya gein:> 【数】百, 数  
 ရာကျချိတ် နှိ <ya gya' khyeit> = ရာကျပုဆိုး  
 ရာကျပုဆိုး နှိ <ya gya' p-hso:> 用彩色线和一百只小梭子  
 织成的有波浪纹的筒裙  
 ရာကျလွန်း နှိ <ya gya' lun:> = ရာကျပုဆိုး  
 ရာကျော် နှိ <ya gyaw> ①超过一百: သက်တော် ~ ရှည်ပါစေ။  
 祝你长命百岁! ② = ရာကျော်စပါး  
 ရာကျော်စပါး နှိ <ya gyaw z-ba:> 一种矮秆早熟稻  
 ရာကြီးထူးကြီး နှိ <ya gyi: htu: gyi:> 高官厚禄, 高职位  
 …ရာ…ကြောင်း ဝါ <ya...gyaun:> 中间插入两个相同的动  
 词或形容词, 表示“为了…”: ခင်ဗျားကောင်းရာကောင်း  
 ကြောင်းဝေဖန်တာပါ။ 为了你好, 才批评你。 / လူအများအ  
 ကျိုးရရှိကြောင်းပြုသင့်၏။ 应该为广大的人民谋福利。  
 ရာခိုင်နှုန်း နှိ <ya gain hnon:> 百分比, 百分率: ~ ပြည့်  
 百分之百 / ~ အပြည့် 百分之百  
 ရာဂ နှိ <ya ga'> 【巴】情欲, 性欲: ~ ကြီး 好色, 性欲强  
 / ~ ကြူး 纵欲过度 / ~ ဝိတ် 色欲 / ~ ဝိလူး 色鬼  
 / ~ မီး 欲火 / ~ ရှူး 色情狂